



ကိုယ့်ကို၊ ဖိနှိပ်မထမိနား
ခိုစားတယ်လို့မပြောပါနဲ့
ခင်ဂုယ်၊ ဖိနှိပ်မလစား၊ ဖွိုစား
တယ်လို့ပြောပါကွာ..



စမ်းချောင်းကိုကိုဘောင်



မောင်၊ ဒီဒီအထုပ်ကိုဂရုစိုက်
နော်၊ လက်ဝတ်လက်စားအပြည့်
ပါတယ်၊ တော်ကြာခင်ဆင်းလာ
ခွဲမယ်၊
ဆင်းစရာမလိုတော့ဘူး၊
ဒီလောက်ဆိုလို့လောက်
ပါတယ်၊ မောင်တစ်
ယောက်ထိပဲလစ်
တော့မယ်၊ တာ့တာ၊



စမ်းချောင်းကိုကိုဘောင်